

သေနန်း(၅၀%)၊ ဥရောပနှင့် အာရှမြည်းများတွင် သေနန်း (၅-၁၀%)၊ အာဖရိကမြည်းများနှင့် မြင်းကျားတွင်သေဆုံးမှု အလွန်နည်းသည်ကို တွေ့ရသည်။

**ကုသခြင်း**

ထိရောက်သောကုသဆေးနှင့် ကုထုံးမရှိပါ။

**အခြားမှားယွင်းနိုင်သောရောဂါများ**

ဒေါင့်သန်း (Anthrax)၊ သွေးအားနည်းရောဂါ (Equine infectious anaemia)၊ နှလုံးသွေးကြောယောင် (Equine viralarteritis)၊ Trypanosomiasis၊ Equine-encephalosis (မြင်းဦးနှောက်ယောင်ရောဂါ)၊ Piroplas-mosis (ငှက်ဖျားနှင့်ဆင်သည့် Babesiaကပ်ပါးကောင်ကြောင့်ဖြစ်သည့်ရောဂါ)၊ Purpura haemorrhagicaနှင့် Hendra virus ကြောင့်ဖြစ်သောရောဂါတို့ဖြစ်သည်။

**ပြည်သူ့ကျန်းမာရေးအခြေအနေ**

လူသို့ကူးစက်တတ်သောရောဂါမဟုတ်ပါ။


**ကာကွယ်ခြင်း**

ရောဂါဖြစ်ပွားသောတိရစ္ဆာန်များကို သီးသန့်ခွဲခြားထားရှိခြင်းနှင့် ရွှေ့လျားသွားလာမှုကိုတင်းကြပ်စွာတားဆီးခြင်း၊ အင်းဆက်ပိုးမွှားထိန်းချုပ်မှုအနေဖြင့် - Culicoides-spp ပေါက်ဖွားရာနေရာများကို ရှင်းလင်းဖယ်ရှားခြင်း၊ ပိုးမွှားများ မဝင်ရောက်စေရန် ပိုးသတ်ဆေးသုံးခြင်း၊ အင်းဆက်ပိုးမွှားကင်းစင်သောမြင်းစောင်းနေရာတွင်ထားရှိခြင်း၊

- ❖ (0.1%) Formalin၊ (0.4%)  $\beta$ -propiolactoneနှင့် binary ethyleneimine တို့တွင်(၄၈)နာရီ ကြာအောင်ထားခြင်းဖြင့် ဗိုင်းရပ်စ်ကိုရှင်းလင်းဖယ်ရှားခြင်းနှင့်
- ❖ (2%) Acetic acid, potassium peroxy mono sulfate/ sodium chloride-Virkon(1%)နှင့် (3%) sodium hypochlorite တို့ဖြင့်ဗိုင်းရပ်စ်အားရှင်းလင်းဖယ်ရှားနိုင်ပါသည်။

**ကာကွယ်ဆေးထိုးနှံခြင်း**

- ❖ အားပျော့ထားသောပိုးရှင်ကာကွယ်ဆေးနှင့်ပိုးသေကာကွယ်ဆေး(polyvalent & monovalent vaccine) ထိုးနှံကာကွယ်နိုင်သည်။



အာဖရိကမြင်းဖျားနာရောဂါ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သည့် Culexခြင် (ဝဲအစွန်), Hyalommaမွှား (အလယ်)နှင့် Culicoides-spp ယင် (ယာအစွန်)



နှာရည်ထွက်ခြင်း    မျက်ဆံ၊မျက်ခွံနှင့် မျက်နှာယောင်ခြင်း    အသက်ရှူခက်ခြင်း

တိရစ္ဆာန်ဆေးဝါးထုတ်လုပ်ရေးနှင့်ရောဂါထိန်းချုပ်ရေးဌာနခွဲ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန  
 ဖုန်းနံပါတ်-၀၆၇- ၄၀၈၁၉၈၊ ၀၆၇- ၄၀၈၄၆၃

**စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန**

**မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန**



**အာဖရိကမြင်းဖျားနာရောဂါ  
 African Horse Sickness  
 အကြောင်းသိကောင်းစရာ**




၂၀၁၉ ခုနှစ် ဇွန်လ

### ရောဂါနောက်ခံသမိုင်းကြောင်း

❖ အာဖရိကမြင်းဖျားနာရောဂါကို (၁၉၅၉-၆၃) ခုနှစ်တွင် အာဖရိကအရှေ့အလယ်ပိုင်းဒေသ၊ (၁၉၈၇-၁၉၉၀၊ ၁၉၉၆) ခုနှစ်တွင် စပိန်နိုင်ငံ၊ (၁၉၉၇) ခုနှစ်တွင် ယီမင်နိုင်ငံနှင့် (၁၉၉၉) ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံဗာဒီကျွန်းဆွယ်တို့၌ဖြစ်ပွားခဲ့သည်။ မကြာသေးခင်ကာလအတွင်း အာဖရိကနိုင်ငံ၌ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားသည်ကိုတွေ့ရှိရသည်။ သို့သော် မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်းမရှိသေးပါ။ ၂၀၀၄ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းကျန်းမာရေးအဖွဲ့ (OIE) က မြန်မာနိုင်ငံသည် အာဖရိကမြင်းဖျားနာရောဂါကင်းစင်သောနိုင်ငံ ဖြစ်ကြောင်းကြေညာခဲ့သည်။

### ရောဂါဖြစ်စေသည့်ဗိုင်းရပ်စ်ပိုး

❖ အာဖရိကမြင်းဖျားနာရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုးသည် Reoviridae (RNA) ဗိုင်းရပ်စ် မျိုးရင်းတွင်ပါဝင်ပြီး မျိုးစိတ်မှာ Orbivirus ဖြစ်သည်။ ၎င်း၌ကွဲပြားခြားနားသည့် မျိုးကွဲပေါင်း (serotype) ၉မျိုး ရှိသည်။



### ရောဂါဖြစ်ပွားသည့်တိရစ္ဆာန်များ

❖ အာဖရိကမြင်းဖျားနာရောဂါကိုအများအားဖြင့် မြင်းမျိုး နွယ်စိတ်များဖြစ်သည့် မြင်း၊ မြည်းနှင့် မြင်းကျား တို့တွင် ဖြစ်ပွားပြီး မြင်းကျားသည် ရောဂါပိုးကိုသယ်ဆောင်ထားနိုင်သည်။

### ရောဂါကူးစက်ပျံ့နှံ့ခြင်း

❖ ဤရောဂါသည် တိုက်ရိုက်ထိတွေ့မိခြင်းဖြင့် မကူးစက်နိုင်ပါ။

- ❖ ဇီဝကြားခံကောင်များဖြစ်သည့် မှက်၊ ခြင်၊ ယင် Culicoides spp., C.imicola and C.bolitos) ကိုက်ခြင်းမှ တစ်ဆင့်ကူးစက်သည်။
- ❖ ခြင်မျိုးနွယ်များဖြစ်သည့် Culex, Anopheles and Aedes spp.;၊ မွှားမျိုးနွယ်များဖြစ်သည့် Hyalomma Rhipicephalus နှင့် ယင်မျိုးနွယ်များဖြစ်သည့် Stomoxysနှင့် Tabanusတို့ကိုက်ခြင်းတို့မှတစ်ဆင့်ကူးစက်သည်။

### ရောဂါပိုးတွေ့ရှိနိုင်သောရင်းမြစ်များ

- ❖ ရောဂါကူးစက်ခံရသောမြင်း၏ ကိုယ်တွင်းအင်္ဂါများနှင့်သွေး၊ သုတ်ရည်၊ ဆီးတို့တွင်လည်းဗိုင်းရပ်စ်ပိုးတွေ့နိုင်ပါသည်။

### ရောဂါပိုးပျိုးချိန်

- ❖ မြင်းတွင်ဗိုင်းရပ်စ်ပိုးပျိုးချိန်သည် (၄-၂၁) ရက်အထိ ကြာနိုင်သည်။
- ❖ မြင်းကျားတွင် ဗိုင်းရပ်စ်ပိုးပျိုးချိန်သည် (၄၀) ရက်ကျော်သည် အထိကြာနိုင်သည်။
- ❖ ပြန်လည်ကောင်းမွန်လာသောတိရစ္ဆာန်များတွင် ဗိုင်းရပ်စ်သယ်ဆောင်ထားခြင်းကိုမတွေ့ရပါ။

### ရောဂါလက္ခဏာများ

- ❖ ရောဂါဖြစ်ပွားမှုအဆင့် (၄) ဆင့်ရှိပါသည်။ ရောဂါဖြစ်ပေါ်မှုအဆင့်ပေါ်မူတည်၍ ရောဂါပြင်းထန်မှုကွဲပြားပါသည်။

### ရောဂါလက္ခဏာအဆင့် (၁)

- ❖ ခန္ဓာကိုယ်အပူချိန် (၄၀-၄၅°C/၁၀၄-၁၀၅°F) အထိ မြင့်တက်ခြင်း၊ ငှက်ဖျားရောဂါနှင့်သဏ္ဍာန်တူလက္ခဏာများတွေ့ရပြီး သေဆုံးမှုအလွန်နည်းသည်။

### ရောဂါလက္ခဏာအဆင့် (၂)

- ❖ ခန္ဓာကိုယ်အပူချိန် (၃၉-၄၁°C/၁၀၂-၁၀၆°F) အထိမြင့်တက်ခြင်း၊ မျက်ဆံနှင့်ဆက်စပ်နေသောသွေးကြော၊ ကြွက်သားနှင့်အာရုံခံကြောများယောင်ခြင်း၊ မျက်ခွံ၊ မျက်နှာပြင်ကြွက်သား၊ လည်ပင်း၊ ကိုယ်တွင်းခေါင်း၊ ရင်ဘတ် နှင့် ပခုံးကြွက်သားယောင်ခြင်း၊
- ❖ ရောဂါဖြစ်ပွားသောတိရစ္ဆာန်သည်တစ်ပါတ်အတွင်း သေဆုံးနိုင်ပြီး သေနှုန်း (၅၀)% အထက်ရှိသည်။

### ရောဂါလက္ခဏာအဆင့် (၃)

- ❖ ခန္ဓာကိုယ်အပူချိန် (၄၀-၄၁°C/၁၀၄-၁၀၆°F) အထိမြင့်ဆိုးခြင်း၊ နှာရည်စွန့်ထုတ်ရန်ကြိုးစားသောကြောင့် နှာခေါင်းအတွင်းပိုင်းကျယ်လာခြင်း၊ မျက်ခွံယောင်ပြီးရဲလာခြင်း၊ သေဆုံးလုနီးပါးဖြစ်ခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင်ပြတ်လပ်၍ တစ်ပါတ်အတွင်း သေဆုံးသည်ကိုတွေ့ရသည်။

### ရောဂါလက္ခဏာအဆင့် (၄)

- ❖ အတော်အသင့်ပြင်းထန်သော အဆုတ်ယောင်ရောဂါနှင့် ကိုယ်တွင်းခေါင်း၌ရေများ၊ လေများနှင့်ပြည့်ဖောင်းနေခြင်း၊
- ❖ တိရစ္ဆာန်သေဆုံးမှု (၇၀-၈၀%) နှင့် အထက်ရှိသည်။

### ရောဂါဖြစ်ပွားမှုနှင့်သေနှုန်း

- ❖ ရောဂါလက်ခံကောင်များဖြစ်သည့်မြင်းများတွင် အဆုတ်ယောင်ခြင်းနှင့်အတူ အခြားရောဂါရောဂါလက္ခဏာများကြောင့်သေဆုံးမှု (၅၀-၉၅%) အထိရှိပြီး၊ မြည်းများတွင်